

သတိပဋ္ဌာန် (၄) ပါး

သတိပဋ္ဌာန် (၄) ပါး	ပရမတ္ထတရား
ကာယာနုပဿနာ	ရုပ်သက်သက်ရှု
ဝေဒနာနုပဿနာ	နာမ်သက်သက်ရှု
စိတ္တာနုပဿနာ	
ဓမ္မာနုပဿနာ	ရုပ်နာမ်နှစ်ပါးစုံရှု

ဓမ္မာနုပဿနာသတိပဋ္ဌာန် (၅) မျိုး

- ၁။ နိဝရဏ ပဗ္ဗ - နိဝရဏရှုနည်း
- ၂။ ခန္ဓ ပဗ္ဗ - ခန္ဓာငါးပါး ရှုနည်း
- ၃။ အာယတန ပဗ္ဗ - အာယတန ဆယ်နှစ်ပါး ရှုနည်း
- ၄။ ဗောဇ္ဈင်္ဂ ပဗ္ဗ - ဗောဇ္ဈင်္ဂခုနှစ်ပါးရှုနည်း
- ၅။ သစ္စ ပဗ္ဗ - သစ္စာလေးပါး ရှုနည်း + ငါးနည်း

သတိပဋ္ဌာန် (၄) ပါး	ပါဠိတော်နည်း သတိပဋ္ဌာန်အာရုံ (၄၄) မျိုး	အဋ္ဌကထာနည်း သတိပဋ္ဌာန်အာရုံ (၂၁)မျိုး
ကာယာနုပဿနာ	(၁၄) မျိုး	(၁၄) မျိုး
ဝေဒနာနုပဿနာ	(၉) မျိုး	အာရုံကို ခံစားမှုလက္ခဏာ အားဖြင့် ဝေဒနာ (၁) မျိုး
စိတ္တာနုပဿနာ	(၁၆) မျိုး	အာရုံကို သိမှုလက္ခဏာ အားဖြင့် စိတ် (၁) မျိုး
ဓမ္မာနုပဿနာ	(၅) မျိုး	(၅) မျိုး